

هوههتووح و دهوهن و دهس - لایناد یبئتک

یْلۆڤ و حیسهه یمهوود یهوهن درکۆک: ناکههیی نیبشئپ ینی برهه
ادهفشاکم یهوهن ارئگ هل ادنامه زایاتۆک هل مالسیئ

Jeff Pippenger

2024-04-29

یجنهئپ وه وج، یهآ مکه وج حیسم وه، یه ایو ایو که رهظ ناس نرَجب تاس نوج معق او مکه اک زییمت ننکا
پئاجس خیرات یئیاریلم. ویک عورش ۲۰۲۳ء الوج مکه وه نه ۶، یهآ ویهر یرک ڈگ رهیب یک موق
وئ یچو ویک وروپ ناس یئاورراک یگنج یج مالسا روط رظنم سپ یج ماغیپ مکه وه مت یئ یرک.

Adanse no ne Yesu Kristo Adiyisem, a wɔbue ano kakra ansa na ahummɔborɔ no ato mu, nanso
wɔde saa adanse no soa no wɔ bɔne a ɛto so abiesa no nkrasem no mu (anaa wɔde to ne nhyehyee
no mu). Bere pɔtee a Awurade retɛɛ ne nsa ne mprenu so wɔ 1849 mu no, Ɔbaa White reka aman a
wɔn bo afuw no wosow ho asem, a ɛye Islam ho senkyerenne.

“16 de diciembre de 1848, el Señor me dio una visión del sacudimiento de las potestades de los
cielos. Vi que cuando el Señor dijo ‘cielo’, al dar las señales registradas por Mateo, Marcos y
Lucas, quiso decir cielo; y cuando dijo ‘tierra’, quiso decir tierra. Las potestades del cielo son
el sol, la luna y las estrellas. Ellos gobiernan en los cielos. Las potestades de la tierra son las
que gobiernan sobre la tierra. Las potestades del cielo serán sacudidas por la voz de Dios.
Entonces el sol, la luna y las estrellas serán movidos de sus lugares. No pasarán, sino que serán
sacudidos por la voz de Dios.

«Бұлттар қараңғы да қалың болып көтеріліп, бір-бірімен соқтығысты. Аспан кеңістігі
айырылып, кейін шегінді; содан соң біз Ориондағы ашылған кеңістік арқылы жоғары
қарай қарай алдық, сол жерден Құдайдың даусы естілді. Киелі Қала сол ашылған
кеңістік арқылы төмен түседі. Мен жердегі биліктердің қазір шайқалып жатқанын және
оқиғалардың өз ретімен келетінін көрдім. Соғыс, және соғыс хабарлары, қылыш,
ашаршылық және індет әуелі жердің биліктерін шайқайды, содан кейін Құдайдың даусы
күнді, айды және жұлдыздарды, сондай-ақ осы жерді де шайқайды. Мен Еуропадағы
биліктердің шайқалуы, кейбіреулер үйрететіндей, көктің күштерінің шайқалуы емес,
қайта қаһарланған халықтардың шайқалуы екенін көрдім». Early Writings, 41.

مالسا، یئش نَیْلَی کَلیس ینی رَلْئَکَل مَم ینی ناپوروآ مدلیا ج 1848، یک رلری دئ ا دی اُت رلخروم یا
قوُق نَری دن لُبْضَق یرلئَکَل مَم رال نوا، نادمی خاب یتوُبن یکنوچ؛ یدی یرلئَی لاغف ینی یرالودروا
انیسامتازوا هعغد یج نیکی ینی لا زوا ردق هج 1844 ن 1840 مدخیرات نیبَر. ریلی دئ ا زمر یمی
یدئ یچ انی غاج igim یا هاگودرا رتسکا یمایپ «یسادی نیسی رای هجگ»، مدکی لدی هاش یج نی ریب ریئاد
یقرش ینی یرلئَی لا شیمش لریب اکیرم مایپ وا، ردق منی س 22 ن یربائی تکا لی ا و ج 1844 ن اداروا
یلر فظ قملش روا نیحیسم، تکررح وا. یدی یای یمیکی یساغلاد iz ن دنی روهزوا ویوب لحاس
یدی کشا ریب نی ایشاد قملش روا نیحیسم و، یدی dirilmiş یلپی ت ملی ایشیریگ.

Північний крик являє собою всю пророчу звістку Об’явлення Ісуса Христа, але це
Об’явлення подано в контексті ісламу третього горя, що розгнівує народи, бо саме іслам

ယုဒသည် သင်၏ညီအစ်ကိုတို့ ချီးမွမ်းမည့်သူဖြစ်လိမ့်မည်။ သင်၏လက်သည် သင်၏ရန်သူတို့၏လည်ပင်းပေါ်၌ ရှိလိမ့်မည်။ သင်၏အဘ၏သားတို့သည် သင်၏ရှေ့၌ ဦးညွှတ်ကပြန်လိမ့်မည်။ ယုဒသည် ခဏ်းသေလေးဖြစ်၏။ ငါသား၊ သင်သည် လူယုဒရာမှ တက်လာပါပြီ။ သူသည် ငုံ့လျက် အိပ်တော်မူ၏။ ခဏ်းသေသို့၎င်း၊ အိုမင်းသောခဏ်းသေသို့၎င်း အိပ်လျက်နု၏။ သူကို မည်သူ နှိုးထစေမည်နည်း။ လှံတံတော်သည် ယုဒထံမှ မရှေ့လျားရ၊ ဥပဒေပေးသူသည် သူ၏ခဏ်းအကဲများမှ မခွာရ၊ ရှိလော ရောက်လာသည်တိုင်အောင် ဖြစ်၏။ လူမျိုးများ၏ စည်းဝေးခင်းသည်လည်း သူထံသို့ ဖြစ်လိမ့်မည်။ သူသည် မိမိ၏မည်းကလေးကို စပျစ်နွယ်ပင်၌ ချည်နှောင်၏။ မိမိ၏မည်းမသားကို ကောင်းမပြတ်သော စပျစ်နွယ်ပင်၌ ချည်နှောင်၏။ သူသည် မိမိ၏အဝတ်ကို စပျစ်ရည်ဖြင့် လျှော်၏။ မိမိ၏ဝတ်လုံကို စပျစ်သီး၏သွေးဖြင့် လျှော်၏။ သူ၏မျက်စိတို့သည် စပျစ်ရည်က ဖြောင့် နီလိမ့်မည်။ သူ၏သွားတို့သည် နီက ဖြောင့် ဖြစ်လိမ့်မည်။ ကမ္ဘာဦး ၄၈:၈-၁၂။

Tawit Yuda la natungpal “an panagtitiapon dagiti tattao.” Ni Cristo, kas Yuda, isu met ti “Púno ti Ubas,” ket ti “napili a púno ti ubas” ket naigut iti “anak ti asno.” Dagiti “kawesna” ket nabuggo iti “arak,” a isu idi ti “dará dagiti ubas.” Ni Cristo ket nangrugi nga mangibukbok iti Darana idia Getsemani, idi nagling-et Isuna iti dará, ket ti kayat a sawen ti Getsemani ket ti “pagpiseran ti olibo.” Manipud idia Getsemani agingga iti kruz, imbukbokna ti napatpateg a Darana tapno tiponenna amin a tattao iti Bagbagina.

نیم‌ز را رگا، نم و. دش ده‌او خ مدن‌کفا نوریب نه‌اچ نی‌ا. سی‌یئر نون‌کا؛ تس‌ا نه‌اچ نی‌ا. یرواد نون‌کا ده‌او خ ی‌گرم عون هچ م‌ب دمد ناشن ات تف‌گ ار نی‌ا و‌ا. دی‌شک م‌ه‌او خ دوخ یوس م‌ب ار م‌م، موش مدرک د‌ن‌ل‌ب 33-12:31 ان‌ح‌وی. درم

[illegible]

Naan ñuul bu baax bi la, te xam naa sama xar yi, te samay xar it xam nañu ma. Ni Baay bi xam ma, noonu laay xam Baay bi; te dama joxe sama bakkan ngir xar yi. Am naa itam yeneen xar yu bokkal ci juróom gi; yooñu it war naa leen a indi, te dinañu dégg sama baat; te bennar mbooloom xar dina am, ak benn sàmmkat. John 10:14–16.

တစ်သိန်းလေးသောင်းလေးထောင်တို့သည် ကိုယ်တော်ကို သိကျွမ်းသော “သိုး” များဖြစ်ကြသည်။ “အခြားသိုး” များမှာ သင့်ကတေအလံကို မငြိ၍ ကြိုးသောအခါ ဗာဗုလုန်မှ ထွက်လာကြသည့် ကိုယ်တော်၏ သိုးအုပ်ဖြစ်သည်။ ကိုယ်တော်၏ သိုးများဖြစ်သော ကိုယ်တော်၏ သင့်ကတေအလံကို မျှောက်တင်မီ၊ ကိုယ်တော်သည် သူတို့ကို ဒုတိယအကျမြဲ ဦးစွာ စုသိမ်းတော်မူသည်။ ဤသန့်ရှင်းသော သမိုင်းကြောင်းသည် ဒီယလေအခန်း ၁၁ ၏ အခန်းငယ် ၁၃ မှ ၁၅ အထိနှင့် ကိုက်ညီသကဲ့သို့၊ ထို့ကြောင့် အခန်းငယ် ၄၀ ၏ ဝှက်ထားသော သမိုင်းကြောင်းနှင့်လည်း ကိုက်ညီလျက်ရှိသည်။ ၎င်းသည် အခန်းငယ် ၄၁ ၏ တနှင့်ဂနွေပဒေ မတိုင်မီ တမန်တော်မဟုတ်သော ပရိုတက်စတင့်ချီ၏ သမိုင်း၊ တမန်တော်မဟုတ်သော ရီပတ်ဘလီကန်ချီ၏ သမိုင်းနှင့် တိုင်ရု၏ ပညွှတ်နံဆာ၏ ရောက်ရှိလာခြင်းတို့အတွင်း စီးဆင်းလျက်ရှိသော စစ်မှန်သော ပရိုတက်စတင့်ချီ၏ လမ်းကြောင်းကို ကိုယ်စားပြုသည်။ စစ်မှန်သော ပရိုတက်စတင့်ချီ၏ လမ်းကြောင်းသည်

တစ်သိန်းလေးသောင်းလေးထောင်တို့ကို တံဆိပ်ခတ်ထားသော သမိုင်းကိုလည်းကောင်း၊
ထိုသတင်းစကားကိုလည်းကောင်း ကိုယ်စားပြုသည်။

“Israyelin çölə atılmışları” Yeremiyanın onları adlandırdığı kimi “lağçılar məclisi”nə qarşı duran bir xətti təmsil edir; yaxud Yəhyanın Vəhy kitabının ikinci və üçüncü fəsillərində, Smirna və Filadelfiya kilsələrinə müraciət edilən yerlərdə adlandırdığı kimi, “Şeytanın sinaqoqu”na qarşıdır. Filadelfiyalıları Vəhy kitabının yeddinci fəslindəki “yüz qırx dörd min”i təmsil edir, Smirna isə həmin fəslin “heç kəsə sənə bilmədiyi böyük izdiham”ıdır. Axır günlərdə xilas olunmuş bu iki sinif yalan danışanlarla mübahisə içindədir; onlar Şeytanın sinaqoqundadırlar və Allahın xalqı olduqlarını iddia edirlər, çünki özlərinin Yəhudi olduqlarını deyirlər.

Хақиқи протестант мүйүзиниң сызиғи өзлири билән шу вақитта четип өтүлүватқан бурунқи әһдә хәлкиниң арисидә мәвжүт болған муназиридин тәркиб тапиду. Шу бир хил тарихта садақәтмәнләр муртәд протестантизмниң сызиғи вә католиклик биләнму муназиридә болиду. Бу үч диний мәвжүдат һәқиқи протестант мүйүзиниң сызиғи ичидә микро дәрижидә әҗдиһа, вәһший һайван вә ялған пәйғәмбәрни вәкиллик қилиду.

“Ñu gis ne kerceen yu tudd rekk ak Adventist yu tudd rekk dinañu nu wor, ni Yuda, jébbal nu Katolig yi ngir jot seen yéene ngir ñu jóg ci dëgg gi. Saa su boobaa, gaayi Yàlla yi dinañu nekk nit ñu suufe, ñu xametu bu baax ci Kanam Katolig yi; waaye mbooloo yi ak Adventist yu tudd rekk, yi xam sunu ngëm ak sunuy aada (ndaxte dañu nu bañoon ngir Sabat bi, ndaxte mënüñu ko weddi), dinañu wor gaayi Yàlla yi te wax ci seen mbir ak Katolig yi ni ñoom ñoo taxaw ci suufe ndigal yi nit ñi samp; maanaam ne, dañuy sàmm Sabat bi te bañ Àllarba.” Spalding and Magan, 1, 2.

Nuqanchikqa kay pasajewan ñawpaqpiña rímanakushkanchik, chayta ruraspa reqsichirqanchikmi “iglesia nominal” nisqa rimaypas, “Adventista nominal” nisqa rimaypas, Hermana White chay simikunata qillqashaqtin hukniray yuyayniyuq, hukniray llamk’ayninyoq kasqanta. Ichaqa profetakunaqa astawan qhepa p’unchaykunapaqmi rimarqanku, manam kikinkupa historiankupaqchu aswanqa; chayrayku kay pasajepi qhepa p’unchaykunapi iglesia nominal nisqaqa protestantismo apóstata kanman. “Nominal” simiqa nin “sutillapi sapanlla”.

1844 အခုနှစ်တွင် ခေါ်ဆိုလေ့ရှိသော ပရိုတက်စတန်အသင်းတော်သည်၊ ယုံကြည်ခြင်းအားဖြင့် အလွန်သန့်ရှင်းရာဌာနထဲသို့ ဝင်ရောက်ရန် ပုန်ကန်ငြိုးဆန်ခဲ့ကြပြောခဲ့သည်။ ရောမကို ဆန့်ကျင်ကန့်ကွက်ခြင်းကို ရပ်စဲသွားခဲ့သည်။ ထိုအလွန်သန့်ရှင်းရာဌာနတွင်သာ သူတို့သည် သတုတမနေ့ ဥပုသ်နေ့သည် ကိုးကွယ်ဝတ်ပြုရန် မှန်ကန်သောနေ့ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ခဲ့မည်ဖြစ်သည်။ ထိုအစား သူတို့သည် ကက်သလစ်ဝါဒ၏ အမှတ်အသားဖြစ်သော နှစ်ကိုးကွယ်ဝတ်ပြုမှုကို ဆက်လက်ထိန်းသိမ်းထားခဲ့ကြသည်။ “ပရိုတက်စတန်” ဟူသော စကားလုံး၏ အဓိပ္ပာယ်တစ်ခုတည်းမှာ ရောမကို “ဆန့်ကျင်ကန့်ကွက်သူ” ဖြစ်ခြင်းသာဖြစ်သော်လည်း၊ သင်သည် သူမ၏ အာဏာသင့်ကတော်ကို လက်ခံထားပြီးဖြစ်လျှင် ရောမကို “ဆန့်ကျင်ကန့်ကွက်” ရန် မဖြစ်နိုင်ပေ။ ထိုအာဏာသင့်ကတော်ကို ရောမအသင်းတော်ကလည်း သတုတမနေ့ ဥပုသ်နေ့မှ တနင်္ဂနွေနေ့သို့ သမ္မာကျမ်းစာထဲက ကိုးကွယ်ဝတ်ပြုရန်ကို ပြောင်းလဲရန် မိမိတို့၏ အာဏာဖြစ်ကြောင်း အကျိပ်ကိုင် သတ်မှတ်ဖော်ပြခဲ့ပါပြီဖြစ်သည်။

Panji Panji saking Dhuwara ingkang sampun nggamelake angger-angger Minggu kang katuduhake luwih dhisik lumantar kayu salib. Awit saka iku, ana ing ayat-ayat kang ndhisiki angger-angger Minggu ing ayat nembelas, kang uga iku angger-angger Minggu ing ayat patang puluh siji, sawijining pengkhianatan telung tataran katibakake marang para suci ing akhir jaman. Pengkhianatan iku dumadi sajrone mangsa nalika Gusti nglumpukake panji-panji pungkasaning jaman kagungané kaping pindho.

आयास “उस दिन” भन्ने अभिव्यक्तद्वारा पद दशमा यस खण्डको ऐतिहासिक परिवेश चिन्हित गर्छन्। यसकारण, पद दशभन्दा अघिका पदहरूमा नै त्यो “दिन” चिन्हित भइसकेको छ। जब हामी यस विशेष भवष्यवाणीमूलक आख्यानलाई “त्यो दिन” कहलौं हो भनी पहिचान गर्न सकन सन्दर्भसम्म पछ्याउँछौं, तब हामी अध्याय दशको पद एकमा पुगौं।

Ay de los que dictan decretos injustos y prescriben opresión. Isaías 10:1.

Gyedua White kyerekyere saa nkyekyem yi mu “mmara a entee” no se eye Kwasida mmara a ereba ntem no:

«Έχει στηθεί ένα ειδωλολατρικό σάββατο, καθώς η χρυσή εικόνα στήθηκε στις πεδιάδες Δουρά. Και καθώς ο Ναβουχοδονόσορ, ο βασιλιάς της Βαβυλώνας, εξέδωσε διάταγμα ότι όλοι όσοι δεν θα προσκυνούσαν και δεν θα λάτρευαν αυτή την εικόνα έπρεπε να θανατωθούν, έτσι θα εκδοθεί διακήρυξη ότι όλοι όσοι δεν θα σέβονται τον θεσμό της Κυριακής θα τιμωρούνται με φυλάκιση και θάνατο. Έτσι το Σάββατο του Κυρίου καταπατείται. Αλλά ο Κύριος έχει δηλώσει: “Ουαί εις εκείνους που νομοθετούν άδικα διατάγματα και καταγράφουν θλίψη την οποία έχουν προστάξει” [Ησαΐας 10:1]. [Σοφονίας 1:14–18]» Manuscript Releases, τόμος 14, 92.

يناريهق يووژئم مل هخؤدوراب مهئ ،ادموود يكئراج وب ىؤخ ىل هگ ىموهن دركؤك ىموئ چراوچ مل دن وادؤخ موئل ساب اى اش ىئ ،ادمه دى شهب ىمدزاود ىته ىئ مل مكنوچ ؛موارن ادمممشكه ىئ اس ىئ ىموهن ووبكىزن ،تىئ بىب منارهو رهپدادان ىن امرهف رهس مل ىؤخ ىهن اراكئ جىبئ ىم كوح ىموهئ شئ بىب دن وادؤخ مك تاكده ،تاكده واومت ادىؤخ ىل هگ وان مل كئراك ،دهممشكه ىئ اس ىئ شىوهئ مك .

Айял бэмэ буоллабына, Айыы Тойон Сион хайата үрдүгэр уонна Иерусалимга Бэйэтин бүтүн үлэтин толордобуна, Ассирия хаанын күүстээх сүрэбин үөскэтин уонна үрдүк көрүүтүн маҕтаныытын мин хатыырбын. Исаия 10:12.

«Միոնի և Երուսաղեմի վրա գործը», որ Տերը «կատարում է» նախքան կիրակնօրյա օրենքի ժամանակ պապականության պատժի սկիզբը, հարյուր քառասունչորս հազարի կնքումն է: Եզեկիելի գրքի իններորդ գլխում գրագրի թանաքամանով մարդը անցնում է Երուսաղեմի միջով՝ նշան դնելով նրանց վրա, «որոնք հեծում ու ողբում են երկրի մեջ» և եկեղեցում կատարվող պղծությունների համար: Այդ գործը ներառում է նաև Տիրոջ կողմից Իսրայելի վտարանդիներին երկրորդ անգամ ի մի հավաքելու ընթացքը: Նա նրանց հավաքում է երկրի չորս ծագերից, իսկ «երկրի չորս ծագերը» ներկայացված են ութ աշխարհագրական տարածքներով: Ութը զազանի պատկերի փորձության ընթացքի խորհրդանիշն է, և այդպիսով ցույց է տալիս, որ նրանց վերջնական հավաքումը, ովքեր պիտի լինեին դրոշ, տեղի է ունենում այն ժամանակահատվածում, երբ երկրի վրա իրագործվում է զազանի պատկերի փորձությունը:

«ኤፍሬም» ይሁዳን «ያልቀናበት፣ ይሁዳም» «ኤፍሬምን ያላስጨነቀበት» በተባለው የተወከለው አንድነት፣ የይሁዳ ጠላቶች በሚቈረጡበት ጊዜ ይፈጸማል። በትንቢታዊ መልኩ፣ በይሁዳ የተወከሉት የቀድሞው የቃል ኪዳን ሕዝብ፣ ወይም የሰይጣን ምክራብ፣ ወይም የፌዘኞች ጉባኤ፣ ወይም በሚለራይት ታሪክ ያሉ ፕሮቴስታንቶች፣ ወይም በክርስቶስ ታሪክ ያሉ አይሁድ፣ በመጀመሪያው ተስፋ መቁረጥ «ይቆረጣሉ»። ኤርምያስ ያንኑ ታሪክ በሚወክልበት ጊዜ፣ እነርሱ ለመናስ ቢመርጡ ወደ እርሱ መመለስ ቢችሉም፣ እርሱ ግን ወደ ፌዘኞች ጉባኤ ፈጽሞ እንዳይመለስ ተነግሮት ነበር።

18 wiye 2020 jahru ñaari bi Yàlla di dajale ay nitam yu mujj yi ab yoon bu ñaareel ba ci yoonu dimaas bi. Mu ngi leen di dajale ci àddina si bépp, ci jamono jooju nga xam ne mooy jeexal liggéeyam bépp ci Yudaa ak Yerusaleem. Ci waxtu woowu guy màndargaale, nit yi Yàlla yi mujj yi dinañu ñàkk a feeñ, waaye teewul dinañu jànkoonde ak benn booloo bu ñett wàll yu taxaw ci seen liggéey.

ار نه اتی او ره اوڅ مک تسه ای اقبط و ا نارتخ د زا یکی و ، تسه نه اگهس ه داحتا شحو ، یروابک یل و تالک ی ای ه کی دوی ال ای اقبط ی تن و دآ . دن کلیم ی گدن ی امان ار بذاک ی بن نه انا . دن کلیم ی فرع م ی مسه ای اس یلک ه ل ی س و اب 1863 ل اس شروش . دن تسه امدژا دوم نه زاب نه ا رد ، دن امدش مدن ای امان ادوه ی ه ل ی س و اب مک ، ی مسه م ای پ مک دن دی زگرب نه اش ی مک هاگنه ا ، دی درگ رواه نومنه ش داق نه ی تسخن رد نه اتس اب ل ی ائس ا شروش . تسه امدژا زا ی امان رصم . دن درگ زاب رصم ه ب و دننک در ار ب یل اک و عشوی

La rebelión en Cades representó la décima prueba en un proceso de prueba que trajo como resultado el rechazo y la muerte del pueblo escogido que había sido sacado de Egipto, y tipificó la prueba final de un proceso de prueba que fue traído sobre el adventismo millerita filadelfiano el 22 de octubre de 1844 y que concluyó con la rebelión de 1863. En el mismo fin de la historia del antiguo Israel, los judíos “gritaron: ‘¡Fuera con él, fuera con él, crucifícale!’ Pilato les dice: ‘¿He de crucificar a vuestro Rey?’ Respondieron los principales sacerdotes: ‘No tenemos más rey que César.’” En la primera rebelión y en la última rebelión, el antiguo pueblo del pacto escogió identificarse con un símbolo del dragón (Egipto y la Roma pagana) como su rey.

Историята на истинския протестантски рог, който е събран втори път тъкмо преди несправедния указ, за да бъде знаме, което Бог употребява, за да призове другото Си стадо да излезе от Вавилон, се развива в същия период, когато отстъпническите републикански и протестантски рога се съединяват, вършейки духовно блудство, и така стават една плът, или един храм, който е образът на звяра. Божият храм едновременно с това оформя образа на Христос.

ئىنىن راگى درمۇرەپ: «:ئىلى يىد قادنۇم ،پىلىك زۇس نى دراگى درمۇرەپ اق ھاي ىمەرەي ىلەئ
يەئ :نىگىد قادنۇم ،پالراكاج مەرەي ۇش نى زۇس ۇب مۇ نى غرۇت ادىسى زاورمە ئىنى يۇئ
رالادۇ ھەي قىلرەب ىچۇگىرىك نى درالى زاورمە ۇب نۇچۇئ شىلىق تەھابىئ-مەجسەس اغراگى درمۇرەپ
ىراگى درمۇرەپ ئىنرالنۇشوق ،ىس ادۇخ ئىنىلى ئارسى ئ. رالئال ئائى نى زۇس ئىنى راگى درمۇرەپ

ىنرەلىسى نەم ادغاچ ۇش، رالڭىتىزۇت ىنرالڭىرىلىشلىق ۇ ىنرالڭىرىلىلوي: ۇدىەد قادنۇم
 ڭىنراگىدرەۋرەپ: “پىنىشىى مگرەلزۇس ناغلاي. نەمىلوب ناغىدىزۇغۇت ادىاج ۇب
 ىسىناختەدابىى ڭىنراگىدرەۋرەپ، ىسىناختەدابىى ڭىنراگىدرەۋرەپ، ىسىناختەدابىى
 ىنرالڭىرىلىشلىق ۇ ىنرالڭىرىلىلوي رەلىس رەگەى ىكنۇچ. رالڭەمىد، ”رۇدۇشۇم
 قۇلوت ىنتەلادائ دىسىراى ىسىنشوق ڭىنۇى نەلىب مەدائ رەگەى؛ رالڭەستەزۇت نەتەقىقەھ
 ۇب، رالڭاسلىق مۇلۇز اغنۇتوخ لۇت ۇ مگمىتەي، مگمەدائ تاي رەگەى؛ رالڭاسلىق ارچىى
 ؛ رالڭەسمەشەگەى اغرالھالئ اقشاب اغرالڭىنايىز زۇى، رالڭەسىمكۇت ناقتىسىھانۇگ ادىاج
 ادنىمىز نەگرەب دابائ-دەبەئ اغرالڭىرىلىۋوب-اتائ، ادىاج ۇب ىنرەلىسى نەم انتقادنۇى
 مگرەلزۇس ناغلاي ناغىدىمەرمەب ادىاپ رەلىس، انام. نەمىلوب ناغىدىزۇغۇت
 ناغلاي، پىلىق انىز، پۇرۇتلۇى مەدائ، پىلىق قىلىرغۇى رەلىس. رەلىسىتاۋىنىشىى
 نىدنائ؛ پىشىگەى اغرالھالئ اقشاب ناغىدىامۇنوت، پىقاي يۇبشۇخ اغلاىاب، پىچىى مەسەق
 قىلراب ۇب زىب: “پۇرۇت ادىلئ، پىلىك مگىۇى ۇب ناغلاناتئ نەلىب مىمان ڭىنىم
 نەلىب مىمان ڭىنىم؟ قۇدمەد، ”قۇدۇزۇقتۇق نۇچۇى شىلىق ىنرالشىى كىلچىنىگرىي
 ؟ۇمىدلاق پىنىلىيائ اغىسىۋۇى ڭىنرالئىچكالۇب مەملەڭىرىزەن ڭىنرەلىسى يۇى ۇب ناغلاناتئ
 »راگىدرەۋرەپ ۇدىەد، مۇدروڭ ىنۇب مۇزۇى نەم، انام

Но идите ныне на место Моё, которое было в Силоме, где Я прежде положил имя Моё, и
 посмотрите, что Я сделал с ним за нечестие народа Моего Израиля. И ныне, за то, что вы
 делали все эти дела, говорит Господь, и Я говорил вам, вставая рано и говоря, но вы не
 слушали, и Я звал вас, но вы не отвечали, — потому Я поступлю с домом сим, над
 которым наречено имя Моё, на который вы уповаете, и с местом, которое Я дал вам и
 отцам вашим, так, как поступил с Силомом. И отвергну вас от лица Моего, как отверг
 всех братьев ваших, всё семя Ефремово. Посему не молись за народ сей и не возноси за
 них вопля и молитвы, и не ходатайствуй предо Мною, ибо Я не услышу тебя. Разве ты
 не видишь, что они делают в городах Иудеи и на улицах Иерусалима? Иеремия 7:1–17.